

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	ဟောနည်း ပြောနည်း အတတ်ပညာ -----	(က)
၂။	ကျေးဇူးအထူးဆပ်ခြင်းနှင့် ကျေးဇူးတင်လွှာ ---	(ဈ)
၃။	ကောင်းပန်စကား ပန်ကာကြား -----	(ည)
၄။	ရတနတ္ထယူပူဇော် ပဏာမဂါထာ -----	(၁)
၅။	ဆရာ ဒကာ ရေနံကြော တရားတော် (ဗဟုကာရသုတ္တန်) -----	(၅)
၆။	အံ့ဖွယ်ရှစ်ဖြာ သာသနာ တရားတော် (ပဟာရာဒသုတ္တန်) -----	(၁၅)
၇။	သေဘေးဆင်ခြင် ကုသိုလ်ပြင် တရားတော် (ဥပနိယသုတ္တန်) -----	(၂၅)
၈။	သင်္ဂဟလေးပါး လက်ကိုင်ထား တရားတော် --	(၃၁)
၉။	ကောင်းမှုကြိုတင် ပြုစေချင် တရားတော် (အယျိကာသုတ္တန်) -----	(၃၆)
၁၀။	သာသနာတွင်း သာသနာပ နှစ်ဝအလှူ ကျိုးမတူ (အကိုရပေတဝတ္ထု) -----	(၄၄)

၁၁။	ကုသိုလ်မိတ်ကောင်း ရအောင်ပေါင်း တရားတော် (ကုရင်္ဂမိဂဇာတ်) -----	(၅၈)
၁၂။	လေးမျိုးချမ်းသာ ရအောင်ရှာ တရားတော် (အာဇာနည်သုတ္တန်) -----	(၇၀)
၁၃။	လူပီသသူ ဖြစ်ပါစေ (လူလေးမျိုး) တရားတော် (၁၀၈)	
၁၄။	လူတော် လူကောင်းတို့ကျင့်စဉ် တရားတော် (မာယဝတ္ထု) -----	(၁၄၀)
၁၅။	ရပ်မနေနဲ့ ဆက်လျှောက်ပါ တရားတော် (သမ္မဟုလသီလဒီသမ္မန္တဘိက္ခုဝတ္ထု) -----	(၁၅၈)
၁၆။	တရားတစ်ပုဒ်၏တန်ဖိုး တရားတော် ---	(၁၉၅)
၁၇။	ကောင်းတာလှူမှ ကောင်းတာရ တရားတော် (မနာပဒါယိသုတ္တန်) -----	(၂၀၇)
၁၈။	သဒ္ဓါရှိမှ လှူနိုင်ကြ တရားတော် (ပဉ္စဂဒါယကာဝတ္ထု) -----	(၂၁၂)
၁၉။	ကုသိုလ်ရွှေအိုးမြှုပ်တဲ့နေ့ တရားတော် (နိမိကဏ္ဍသုတ္တန်) -----	(၂၁၆)
၂၀။	ဘေးတွေကြုံလာ ကုသိုလ်ရှာ တရားတော် (ပဗ္ဗတူပမသုတ္တန်) -----	(၂၆၁)

၂၁။	ပျော်စရာအကောင်းဆုံးနေရာ တရားတော် (ဒုတိယသုတ္တန်) -----	(၂၇၄)
၂၂။	စိတ်ကိုဆုံးမ ချမ်းသာရ တရားတော် (အညတရဥက္ကဏ္ဍိတဘိက္ခုဝတ္ထု) -----	(၃၁၄)
၂၃။	တောင်ပို့ပမာ ဤခန္ဓာ တရားတော် (ဝဗ္ဗိကသုတ္တန်) -----	(၃၅၀)
၂၄။	ဒါနစွမ်းအား မြတ်တရား တရားတော် (သီဟသေနာပတိသုတ္တန်) -----	(၃၆၆)
၂၅။	မာန်မာနတွေ ကင်းပါစေ တရားတော် (မာနတ္ထဒ္ဓသုတ္တန်) -----	(၃၇၃)
၂၆။	သူတော်ကောင်းတို့ကျင့်စဉ် နိဗ္ဗာန်ဝင် တရားတော် (ပဉ္စပေါသထဇာတ်တော်) -----	(၃၉၀)
၂၇။	ကိုယ်ပိုင်ဥစ္စာ ရအောင်ရှာ တရားတော် (အာဒိတ္တဇာတ်) -----	(၄၀၀)
၂၈။	အမြတ်ဆုံးအလှူ ကုသိုလ်ယူ တရားတော် (သက္ကပဉ္စဝတ္ထု) -----	(၄၄၃)
၂၉။	အမုန်းကင်း၍ ငြိမ်းချမ်းကြပါစေ တရားတော် (ကာဠယက္ခိနိဝတ္ထု) -----	(၄၅၅)

၃၀။	မိတ်ကောင်း ဆွေကောင်း ရွေးချယ်ပေါင်း တရားတော် (သင်္ဂါလသုတ္တန်) -----	(၄၈၉)
၃၁။	သူတော်ကောင်းတို့ သွားရာလမ်း တရားတော် (ပဌမမဟာနာမသုတ္တန်) -----	(၅၂၈)
၃၂။	အမိုးတန်မြကျောက် ရအောင်ကောက် တရားတော် (ဝေပုလ္လသုတ္တန်) -----	(၅၅၀)
၃၃။	ပေါ်ပြီး မမြုပ်ကြပါစေနဲ့ တရားတော် (ဥဒကူပမာသုတ္တန်) -----	(၅၆၇)
၃၄။	ကျေးဇူးဂုဏ်အင် ဆပ်ဖို့မြင် တရားတော် (ဒက္ခိဏာဝိဘင်္ဂသုတ္တန်) -----	(၅၇၇)

